

ဘီးတန်း နှ၊ <bi: dan> 梳子
 ဘီးထောက် နှ၊ <bein: daut> ①辐, 辐条 ②车的支架
 ဘီးထိန်း နှ၊ <bein: dein> 轴辖
 ဘီးပတ်ကြိုး နှ၊ <bein: bat kyo> 机器用的传动带
 ဘီးဖောင့် နှ၊ <bein: ph-naun> ①车轮的外周, 辋 ②<bi: ph-naun> 马刺(接于马鞍内侧, 骑马时可用它扎马使之快跑)
 ဘီးပို နှ၊ <bi: bo> 象牙梳子
 ဘီးမ နှ၊ <bi: ma> 檀香梳子
 ဘီးရောင်းတမ်းကောင်းနည်း နှ၊ <bi: yaun: dan: g-za: ni> 卖梳子(儿童游戏)
 ဘီးလုံး နှ၊ <bein: lon> 线轴儿, 桃子, အပ်ချည် ~ 线轴儿
 ဘီးလစ် နှ၊ <bi: lit> = ဘီးလစ်
 ဘီးလှည့်ဝင်ရိုး နှ၊ <bein: hle' win yo> 轴
 ဘီးလွှားကျ က၊ <bi: hlwa: kya> 松驰地下垂
 ဘု I နှ၊ <bu> ①喜欢抬杠争辩的人, 杠头, 偏头偏脑的人, ~ သမား: 爱抬杠的人 ②抬杠的话, 偏头偏脑的话, သူပြောလိုက်ယင် ~ ချည်ပဲ။ 他尽说抬杠的话。③凸出部分, မောင်း ~ 铧鏟中心凸起部分 II ဝါ <bu> (诗) 否定句尾, 为了押韵用 ဘု 代替 ဘူး
 ဘုကန် က၊ <bu' kan> 没好气地说, 说话顶牛
 ဘုကျ က၊ <bu' kya> 抬杠, 顶牛: အကိုနဲ့ ~ လာတယ်။ 跟哥哥抬起杠来。
 ဘုကျကျ ကဝါ <bu' kya' gya> 别别扭扭地, 偏头偏脑: ~ လုပ်သည်။ 闹别扭。 / ~ ပြောသည်။ 说话不中听。
 ဘုကြည့်ကြည့် က၊ <bu' gyi' kyi> 带着凌辱、挑衅的眼光看
 ဘုခတ် က၊ <bu' khat> = ဘုခတ်
 ဘုစုစု နှ၊ <bu' su' kh-yu> = ယုစုစု
 ဘုဆတ်ဆတ် ကဝါ <bu' hsat hsat> 没好气, 说话噎人: ~ ပြောတတ်တယ်။ 说话总带气儿。
 ဘုဇ နှ၊ <bu' za> [巴] (几何图形的)边
 ဘုဇပတ် နှ၊ <bu' z-bat> [梵][植]桦, 白桦 Birch
 ဘုတော က၊ <bu' taw> = ဘုတော
 ဘုထိုး က၊ <bu' hto> 没好气地说
 ဘုထုံး နှ၊ <bu' hton> ①纽结 ③(谗)情人, 对象
 ဘုပေက်မြို့ နှ၊ <bu' da' pet myo> 布达佩斯(匈牙利首都)
 ဘုနှက် က၊ <bu' hnet> = ဘုနှက်
 ဘုပြော က၊ <bu' pyaw> = ဘုပြော
 ဘုဘမသိ က၊ <bu' ba' m-thi> 莫明其妙
 ဘုမသိဘမသိ ကဝါ <bu' m-thi' ba' m-kwe> = ဘုမသိဘမသိ
 ဘုမသိဘမသိ ကဝါ <bu' m-thi' ba' m-thi> 莫明其妙: ~ ဝင်မပြောနဲ့။ (你)什么也不知道别插嘴。

ဘုမုတ် က၊ <bu' hmout> 偏头偏脑地说, 说话顶撞
 ဘုရား I နှ၊ <ph-ya> ①佛, 佛像, 佛塔: ~ စေတီ 佛塔 / ~ ယုထိုး 佛塔 / ~ ကိစ္စ 佛事 / ~ ခန်း 佛堂 / ~ ဆောင် 佛殿 / ~ ဆေးသိကြားဆေး 灵丹妙药 / ~ ကျောင်း 庙宇, 寺院 / ~ ပြိုင်ပွဲပျက် (成) 盖好佛塔拆脚手架。意即: 过河拆桥, 卸磨杀驴 / ပါးစပ်က ~ ~ ၊ လက်ကတားရား ကားရား။ 满口仁义道德, 一肚子男盗女娼。 / ရွှေတိဂုံ ~ 仰光大金塔 ②(对僧侣, 皇帝崇敬的人尊称) 佛爷: ကြတော်မူပါ ~ ။ 请吧! 佛爷。 II အ၊ <ph-ya> (感叹时用) 天啊!
 ဘုရားကျ နှ၊ <ph-ya: gu> ①信仰疗法, (迷信)求助于神灵治病: ~ ကုသည်။ 求助神灵治病。(喻)徒劳无益。 ②采用所有办法无效时, 最后做的努力
 ဘုရားကိုးဆူ နှ၊ <ph-ya: ko: zu> ①九佛(释迦牟尼及其八位大弟子) ②拜九佛的仪式: ~ ကျေးသည်။ 举办九佛仪式时请来宾吃小吃。 / ~ ကပွဲ 拜九佛的仪式 / ~ ဆရာ 拜九佛仪式上的诵经师
 ဘုရားကျွန် နှ၊ <ph-y-gyun> 寺庙的奴隶, 塔奴
 ဘုရားကျွန်တော် နှ၊ <ph-ya: kyun daw> (古)(男庶民对官吏的自称)小人, 小的, 奴才: ~ မ (女) 奴家
 ဘုရားကျွန်တော်မျိုး နှ၊ <ph-ya: kyun daw myo> (古)(庶民对帝王或官吏的自称)卑职, 奴才
 ဘုရားငုတ်တို နှ၊ <ph-ya: ngout to> 废塔
 ဘုရားငယ် နှ၊ <ph-y-nge> 【佛】 = ပဏ္ဍိတဗုဒ္ဓာ
 ဘုရားစူး က၊ <ph-ya: su> 对佛发誓的誓言应验到本身: ~ ရစေရဲ့ ကျနော်မပြောရပါဘူး။ 老天爷在上, 我真没有说。 / ဒင်နာပါတီမှာသူနဲ့တွေ့ခဲ့ရတယ်ကဲ့ ~ ။ 我发誓, 在宴会上见到他了。 / ~ ကျိန်သည်။ 对佛发誓。
 ဘုရားစူးကျမ်းစူး ကဝါ <ph-ya: zu: kyan: zu> 对天发誓
 ဘုရားစူးလွတ်ရုံ ကဝါ <ph-ya: su: lut yon> (做)一丁点儿, 敷衍塞责地: အတိုအခံပါတီသည်နိုင်လောက်အောင်မမရပဲ ~ လောက်သာရနိုင်လိမ့်မည်။ 反对党不可能获胜, 只可能得到微不足道的选票。 / ~ လုပ်သည်။ 只是敷衍了事。
 ဘုရားစင် နှ၊ <ph-ya: zin> 佛龛
 ဘုရားစောင်းထန်း နှ၊ <ph-ya: zaun: dan> 通往高处佛塔的长廊
 ဘုရားဆု နှ၊ <ph-ya: hsu> 愿来世成佛进行的祈祷
 ဘုရားဆုပန် က၊ <ph-ya: hsu' pan> 祈祷来世成佛
 ဘုရားဆွမ်းတင် က၊ <ph-ya: hsun: tin> 供佛斋饭
 ဘုရားဈေး နှ၊ <ph-ya: zei> 庙宇前的市场, 庙会
 ဘုရားညွန့် နှ၊ <ph-ya: nyun> 来世成佛者
 ဘုရားတ က၊ <ph-ya: ta> 求菩萨保佑: ပွဲကြည့်ပရိသတ်များ မှာအသိတယားယားနှင့် ~ ရှိနေကြလေ၏။ 观众看得提心吊胆, 纷纷求菩萨保佑。